

**ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ**  
**ပို့ဆောင်ရေးဝန်ကြီးဌာန**  
**ပြည်တွင်းရေးကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ (ဗဟို)**

**အမိန့်ကြော်ငြာစာအမှတ် ၁ / ၂၀၁၃**  
**၂၀၁၃ ခုနှစ်၊ မတ်လ ၂၂ ရက်**

၁။ ၁၉၆၅ခုနှစ်၊ ကုန်းလမ်းနှင့် ပြည်တွင်းရေးကြောင်းသယ်ယူပို့ဆောင်ရေး စည်းကမ်း ဥပဒေ အပိုင်း ၉ ၊ ပုဒ်မ ၃၄ ၊ ပုဒ်မခွဲ (၂) ၏ လုပ်ပိုင်ခွင့်အရ ပြည်တွင်းရေးကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ (ဗဟို) သည် ကမ်းရိုးတန်းနှင့်ပြည်တွင်းရေးကြောင်းသွား စက်တပ် ရေယာဉ်များနှင့် စက်မဲ့တွဲများ လုပ်ငန်းလိုင်စင်ကြေးများကို အောက်ပါအတိုင်း ပြင်ဆင်သတ်မှတ် လိုက်သည်။

**စက်တပ်ရေယာဉ်နှင့် စက်မဲ့ကုန်တင်တွဲ လုပ်ငန်းလိုင်စင်ကြေး နှုန်းထားများ**

(က) စက်မြင်းကောင်ရေ (၂၀) ထက်မပိုသော စက်တပ်ရေယာဉ်များ

(၁) ကုန်စည်ပို့ဆောင်ခွင့် “က” အမျိုးအစား လုပ်ငန်းလိုင်စင်ကြေး

	<u>အကြောင်းအရာ</u>	<u>တစ်စီးအတွက်တစ်နှစ်(၁၂) လနှုန်း</u>
(ကက)	စုစုပေါင်းတန်ချိန် ၁၀ တန်အထိ	၁၀၀၀ကျပ်
(ခခ)	စုစုပေါင်းတန်ချိန် ၂၅ တန်အထိ	၂၀၀၀ကျပ်
(ဂဂ)	စုစုပေါင်းတန်ချိန် ၅၀ တန်အထိ	၃၀၀၀ကျပ်

(၂) စင်းလုံးငှားပို့ဆောင်ခွင့် “ဂ” လုပ်ငန်း လိုင်စင်ကြေး

စက်မြင်းကောင်ရေ (၂၀) ထက်မပိုသော စက်တပ်ရေယာဉ်များ၏ စင်းလုံးငှား ခရီးသည် ပို့ဆောင်ခွင့် “ဂ” လုပ်ငန်း လိုင်စင်ကြေးကို “ခ” အမျိုးအစား လုပ်ငန်း လိုင်စင်ကြေး၏ ၇၅% သတ်မှတ်ရန်၊

(၃) ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းသုံး “င” လုပ်ငန်းလိုင်စင် ကြေး

စက်မြင်းကောင်ရေ (၂၀) ထက်မပိုသော စက်တပ်ရေယာဉ်များ၏ ကိုယ်ပိုင်စီး ပွားရေးလုပ်ငန်းသုံး “င” လုပ်ငန်းလိုင်စင်ကြေးကို “က”အမျိုးအစား လုပ်ငန်း လိုင်စင်ကြေး၏ ၅၀% သတ်မှတ်ရန်၊

(ခ) စက်မြင်းကောင်ရေ (၂၀) အထက် စက်တပ်ရေယာဉ်များနှင့် လိုင်စင်ကြီးရေယာဉ်များ

(၁) ကုန်စည်ပို့ဆောင်ခွင့် “က” အမျိုးအစားလုပ်ငန်းလိုင်စင်ကြေး

အကြောင်းအရာ	တစ်စီးအတွက်တစ်နှစ်(၁၂) လနှုန်း
(ကက) စုစုပေါင်းတန်ချိန် ၁၀ တန်အထိ	၂၅၀၀ ကျပ်
(ခခ) စုစုပေါင်းတန်ချိန် ၂၅ တန်အထိ	၅၀၀၀ ကျပ်
(ဂဂ) စုစုပေါင်းတန်ချိန် ၅၀ တန်အထိ	၇၅၀၀ ကျပ်
(ဃဃ) စုစုပေါင်းတန်ချိန် ၇၅ တန်အထိ	၁၀၀၀၀ ကျပ်
(ငင) စုစုပေါင်းတန်ချိန် ၁၀၀ တန်အထိ	၁၂၅၀၀ ကျပ်
(စစ) စုစုပေါင်းတန်ချိန် ၂၀၀ တန်အထိ	၁၅၀၀၀ ကျပ်
(ဆဆ) စုစုပေါင်းတန်ချိန် ၃၀၀ တန်အထိ	၁၇၅၀၀ ကျပ်
(ဇဇ) စုစုပေါင်းတန်ချိန် ၄၀၀ တန်အထိ	၂၀၀၀၀ ကျပ်
(ဈဈ) စုစုပေါင်းတန်ချိန် ၅၀၀ တန်အထိ	၂၂၅၀၀ ကျပ်
(ညည) စုစုပေါင်းတန်ချိန် ၆၀၀ တန်အထိ	၂၅၀၀၀ ကျပ်
(ဋဋ) စုစုပေါင်းတန်ချိန် ၆၀၀ တန်အထက်	၂၅၀၀၀ ကျပ် + အပို တစ်တန်လျှင် ၅၀-ကျပ်နှုန်း

(၂) ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းသုံး “င” အမျိုးအစားလုပ်ငန်းလိုင်စင် ကြေး

စက်မြင်းကောင်ရေ (၂၀) အထက် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းသုံး “င” အမျိုးအစား လုပ်ငန်း လိုင်စင်ကြေးကို “က” အမျိုးအစား လုပ်ငန်း လိုင်စင်ကြေး၏ ၅၀% သတ်မှတ်ရန်၊

(ဂ) စက်မြင်းကောင်ရေ (၂၀) ထက် စက်တပ်ရေယာဉ်များနှင့် ရုံးချုပ် မှတ်ပုံတင် ရေယာဉ်များ

(၁) စက်မြင်းကောင်ရေ (၂၀) အထက် စက်တပ်ရေယာဉ်များနှင့် ရုံးချုပ် မှတ်ပုံတင် ရေယာဉ်များ၏ “ခ” အမျိုးအစား လုပ်ငန်း လိုင်စင်ကြေးကို တင်ဆောင်ခွင့် ပြုသည့် ခရီးသည် အရေအတွက်ပေါ် မူတည်၍ ခရီးရှည်အတွက် ခရီးသည် တစ်ဦးလျှင် (၂၀၀) ကျပ်နှုန်း၊ ခရီးတိုအတွက် ခရီးသည်တစ်ဦးလျှင် (၁၅၀) ကျပ်နှုန်း သတ်မှတ်ရန်၊

မှတ်ချက်။ ခရီးတိုဆိုသည်မှာ ရေယာဉ်ခုတ်မောင်းချိန် ၂၄ နာရီ ထက် နည်းသည့် ခရီးစဉ်ကို ဆိုလိုပြီး ခရီးရှည်ဆိုသည်မှာ ရေယာဉ်ခုတ်မောင်းချိန် ၂၄ နာရီ ထက် များသည့် ခရီးစဉ်ကို ဆိုလိုသည်။

(၂) စက်မြင်းကောင်ရေ (၂၀) အထက် အပျော်ခရီးသည်တင်ရေယာဉ်များ၏ “ခ” အမျိုးအစား အပျော်ခရီးသည်တင် ရေယာဉ်များ၏ လုပ်ငန်းလိုင်စင်ကြေးကို ရေယာဉ်၏ စုစုပေါင်း တန်ချိန် (၁)တန်လျှင် (၁၀၀)ကျပ်နှုန်း သတ်မှတ်ရန် ၊

(၃) စက်မြင်းကောင်ရေ (၂၀) အထက် စင်းလုံးငှား ပို့ဆောင်ခွင့် “ဂ” အမျိုးအစား စင်းလုံးငှားပို့ဆောင်ခွင့် လုပ်ငန်းလိုင်စင်ကြေးကို “ခ” အမျိုးအစား လုပ်ငန်း လိုင်စင် ကြေး ၏ ၇၅% သတ်မှတ်ရန် ၊

(ဃ) တွဲတွန်း / တွဲဆွဲရေယာဉ်များ

တွဲတွန်း / တွဲဆွဲရေယာဉ်များ၏ “က” အမျိုးအစား လုပ်ငန်းလိုင်စင်ကြေးကို တပ်ဆင် ထား သော အင်ဂျင်များ၏ မြင်းကောင်ရေ (၁) ကောင်လျှင် (၁၀၀) ကျပ်နှုန်း သတ်မှတ်ရန် ၊

(င) စက်မဲ့ရေနံတင်/ ကုန်တင်တွဲ

(၁) စက်မဲ့ရေနံတင်တွဲများ၏ “က”အမျိုးအစား လုပ်ငန်းလိုင်စင်ကြေးကို စုစုပေါင်း တန်ချိန် (၁) တန်လျှင် (၂၀၀)ကျပ်နှုန်း သတ်မှတ်ရန် ၊

(၂) စက်မဲ့ကုန်တင်တွဲများ၏ “က” အမျိုးအစား လုပ်ငန်းလိုင်စင်ကြေးကို စုစုပေါင်း တန်ချိန် (၁) တန်လျှင် (၂၀၀)ကျပ်နှုန်း သတ်မှတ်ရန် ၊

မှတ်ချက်။

၁။ ရေယာဉ်နှင့် စက်မဲ့တွဲ တစ်စီးချင်းအလိုက် အပိုင်း (၁) လိုင်စင်ပုံစံကြေး ၂၀၀ ကျပ် ၊ အပိုင်း (၂) လိုင်စင်ပုံစံကြေး ၁၀၀ ကျပ် သတ်မှတ်ရန်။

၂။ စက်မြင်းကောင်ရေ (၂၀)အထက် ရေယာဉ်များ၏ လိုင်စင်ပုံစံကြေး ၁၀၀ ကျပ် သတ်မှတ်ရန်။

၃။ သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် မှတ်ပုံတင်ပြီး (၄၅)ရက် ကျော်လွန်ပြီး လုပ်ငန်းလိုင်စင်လျှောက်ထားပါက သတ်မှတ်လုပ်ငန်း လိုင်စင် ကြေး၏ ၅၀% ကို ဒါဏ်ကြေးအဖြစ် သတ်မှတ်ရန်။

၄။ “စ” ယာယီ လက်မှတ် တစ်ကြိမ် ထုတ်ပေးလျှင် ၁၀၀၀ ကျပ် သတ်မှတ်ရန်။

၅။ ရေယာဉ်နှင့် စက်မဲ့တွဲများ၏ လုပ်ငန်းလိုင်စင် သက်တမ်းတိုးရန် သတ်မှတ် ရက်ထက် ကျော်လွန်လျှင် တစ်လအတွက် သတ်မှတ်လုပ်ငန်း လိုင်စင်ကြေး၏ ၂၀% ကို သတ်မှတ်ရန်။

၆။ တစ်လမပြည့်သော ရက်များကို တစ်လ ဟုသတ်မှတ်ရမည် ။

၂။ ပြည်နယ်နှင့် တိုင်းဒေသကြီး ရေကြောင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့များသည် အထက်တွင်ဖော်ပြထားသော ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်းသွား စက်တပ် ရေယာဉ်များနှင့်စက်မဲ့တွဲများ လုပ်ငန်းလိုင်စင်ကြေးများကို ၂၀၁၃-ခုနှစ် ၊ ဧပြီ လ( ၁ ) နေ့မှ စတင်၍ ကောက်ခံရမည်။

၃။ ပို့ဆောင်ရေးလုပ်ငန်းလိုင်စင်ကို မထုတ်ပေးမီ ( သို့မဟုတ်) လုပ်ငန်းလိုင်စင်အသစ်လဲလှယ် မပေးမီ ကျသင့်သော လုပ်ငန်းလိုင်စင်ကြေးများကို ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန အမည်ဖြင့် ဖွင့်လှစ်ထားသော သက်ဆိုင်ရာမြို့နယ် စီးပွားရေးဘဏ် စာရင်းသို့ ပေးသွင်းရမည် ဖြစ်သည်။

ဥက္ကဋ္ဌ (ကိုယ်စား)  
မောင်မောင်ဦး  
အတွင်းရေးမှူး  
ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေး  
လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ (ဗဟို)